

- 立业,自立门户: သူ့သားရောသီးပါ ~ န္တမြစ်နှုန္တပြီ။ 他的儿子和女儿都已成家立业了。
- အိမ်တိရှစ်နှစ် နဲ့ *<ein t-reit hsan>* 家畜,家禽
- အိမ်တော် နဲ့ *<ein daw>* 官邸,官府: သမာတ ~ 总统府
- အိမ်တော်ပါ နဲ့ *<ein daw ba>* ①未登王位时就在身边侍奉的亲信,老下属 ②(喻)亲信
- အိမ်တော်ရထိး နဲ့ *<ein daw ya hti>* 一种竹木制的油布或油纸伞(因曼德勒 အိမ်တော်ရာ 佛塔附近生产而得名)
- အိမ်တော်ဝန် နဲ့ *<ein daw wun>* 王宫或总统府的总管
- အိမ်တက် ကဲ့ *<ein tet>* 搬进新房,造新房居住
- အိမ်တက်တရားနာ နဲ့ *<ein det t-ya: na>* 乔迁时请僧人念经
- အိမ်တက်ပရိတ်နာ နဲ့ *<ein det p-yeit na>* = အိမ်တက်တရားနာ
- အိမ်တက်ပွဲ နဲ့ *<ein det pwe:>* = ကလူ့
- အိမ်တက်မင်္ဂလာ နဲ့ *<ein det min g-la>* 乔迁之喜,乔迁时请客
- အိမ်တိုင် နဲ့ *<ein dain>* 房柱
- အိမ်တိုင်ထူး ကဲ့ *<ein dain htu>* 立房柱
- အိမ်တိုင်ရာရောက် ကဲ့ *<ein dain ya yaut>* 一直到家,送上门: ဆရာန်က ~ သူ့သားရှုံးကြည့်ရှုကုသပေးသည်။ 医生上门治病。
- အိမ်တန်းလျှေား နဲ့ *<ein dan: ya:>* (成排的)平房
- အိမ်တွင်းစက်မှုလက်မူး နဲ့ *<ein dwin: set hmu' let hmu'>* 家庭工业
- အိမ်တွင်းတိရှစ်နှစ် နဲ့ *<ein dwin: t-reit hsan>* 家畜
- အိမ်တွင်းနတ် နဲ့ *<ein dwin: nat>* ①在家里挂椰子敬奉的一种神 ②(喻)指在家必须敬重的父母、岳父母、丈夫
- အိမ်တွင်းပုံး နဲ့ *<ein dwin: bon:>* 深闺中的妇女: ~ ကုသားမ 深闺中的印度妇女
- အိမ်တွင်းဘေးပုံးလုပ်ငန်း နဲ့ *<ein dwin: bei: ban: lout ngan>* 家庭副业
- အိမ်တွင်းမင်းမဟာဂိရို နဲ့ *<ein dwin: min: m-ha gi ri>* (缅甸人家中供奉的)护宅神
- အိမ်တွင်းမှု နဲ့ *<ein dwin: hmu'>* 家务
- အိမ်တွင်းမှုသိပို့ နဲ့ *<ein dwin: hmu' theit pan>* 家政学
- အိမ်တွင်းရေး နဲ့ *<ein swin: yei:>* 家里的事
- အိမ်တွင်းလက်မှုပညာ နဲ့ *<ein dwin: let hmu' pyin nya>* 家庭手艺
- အိမ်တွင်းလက်မှုလုပ်ငန်း နဲ့ *<ein dwin: let hmu' lout ngan>* 家庭手工业
- အိမ်ထား နဲ့ *<ein da:>* = အိမ်ဓား
- အိမ်ထား I ကဲ့ *<ein htaun>* 结婚,成家 II နဲ့ *<ein daun>* ①配偶: ဒီအမျိုးသိုးမှာ ~ ရှိသလား။ 这女子有丈夫了吗? ②家庭,户: လယ်သမား ~ 农户 / ~ ရှင် 户主(尤指女户主)
- အိမ်ထားကျုံး ကဲ့ *<ein daun kya>* 成家,结婚
- အိမ်ထားကြီး နဲ့ *<ein daun gyi>* ①大家庭 ②初次结婚组成的家庭 ③离过婚的男女
- အိမ်ထားကဲ့ နဲ့ *<ein daun gwe>* 与家人分居者,另立门户
- အိမ်ထားချောင်း ကဲ့ *<ein daun khya>* (给子女)办婚事,嫁娶: မိဘက ~ ပေးသိမလိုပါဘူး။ 用不着父母给操办婚事。
- အိမ်ထားချောင်းနား နဲ့ *<ein daun khan: na>* 泛指结婚用品
- အိမ်ထားချောင်းခဲ့ ကဲ့ *<ein daun khwe:>* 分家,分居,另立门户
- အိမ်ထားချောင်းစိတ် နဲ့ *<ein daun z-yeit>* 家庭开支
- အိမ်ထားချောင်းစီး နဲ့ *<ein daun zi:>* 户主
- အိမ်ထားချောင်းစုံ နဲ့ *<ein daun zu>* 大家庭
- အိမ်ထားချောင်းစုံ့ နဲ့ *<ein daun zon>* 一对夫妇
- အိမ်ထားချောင်းထူး ကဲ့ *<ein daun htu>* ①结婚,成家 ②再婚
- အိမ်ထားချောင်းပရိက် နဲ့ *<ein daun p-ri' kan>* 家庭用具
- အိမ်ထားချောင်းပရိဘာ့ နဲ့ *<ein daun p-ri' baw: ga>* 家具
- အိမ်ထားချောင်းပစ္စိုး နဲ့ *<ein daun pyit si:>* 家庭用品
- အိမ်ထားချောင်းပျော် I နဲ့ *<ein daun byet>* 失偶者或离婚者 II ကဲ့ *<ein daun pyet>* 离婚,失偶
- အိမ်ထားချောင်းပြု ကဲ့ *<ein daun pyu>* 成家,结婚
- အိမ်ထားချောင်းဖော် I နဲ့ *<ein daun bet>* 配偶 II ကဲ့ *<ein daun phet>* 结婚,成家
- အိမ်ထားချောင်းမူး နဲ့ *<ein daun hmu'>* ①婚姻 ②家务: ဒီအမျိုးသိုးက ~ နိုင်တယ်။ 这妇女很会料理家务。
- အိမ်ထားချောင်းမှုမြို့မင်္ဂလာ နဲ့ *<ein daun me' mi' gin>* 私生子的母亲
- အိမ်ထားချောင်းရေး နဲ့ *<ein daun yei:>* ①家庭问题 ②婚事 ③家务事,两口子的事儿
- အိမ်ထားချောင်းရာတိသားကျုံး ကဲ့ *<ein daun yet tha: kya>* 已婚,成了家: သားသမီးသုံးယောက်စလုံး ~ နေကြပြီ။ 子女三人均已婚配。
- အိမ်ထားချောင်းရို့ ကဲ့ *<ein daun shi:>* 有配偶,成家,已婚
- အိမ်ထားချောင်းရှင် နဲ့ *<ein daun shin>* 有配偶者,已成家者,已婚者
- အိမ်ထားချောင်းရှင်မား နဲ့ *<ein daun shin ma:>* 家庭主妇
- အိမ်ထားချောင်းစတ် နဲ့ *<ein daun wut>* 家庭职责: ဒီအမျိုးသိုးက ~ ကျေပါပေတယ်။ 这位妇女尽到了做妻子的责任。
- အိမ်ထားချောင်းသားမွေး နဲ့ *<ein daun tha: mwei:>* 结婚,成家: ~ အလုပ်ဆိုတာလွှာယ်တဲ့အလုပ်မဟုတ်ဘူး။ 成个家不是一件容易的事。
- အိမ်ထားချောင်းသက် နဲ့ *<ein daun dhet>* 婚龄
- အိမ်ထားချောင်းသင် ကဲ့ *<ein daun thin:>* = အိမ်ထားကျုံး
- အိမ်ထားချောင်းသည် နဲ့ *<ein daun dhe>* 已婚者
- အိမ်ထားချောင်းဦး နဲ့ *<ein daun u:>* 新婚: ~ မှာပျော်ကြသည်။ 新婚燕尔。